



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

(ရေကြောင်းအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနခွဲ)

စာအမှတ်၊ SSE/NM/၀၁၁ / ၂၀၂၀

ရက်စွဲ၊ ၂၀၂၀ - ပြည့်နှစ်၊ ဇွန်လ (၂၂) ရက်။

အကြောင်းအရာ။ ရေကြောင်းသတိပေးချက် ထုတ်ပြန်ခြင်းကိစ္စ။

- ရည်ညွှန်းချက် ။
- (၁) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ (၁၂-၆-၂၀၂၀) ရက်စွဲပါ စာအမှတ်၊ MOEE - ၁/၂ (လုံခြုံရေး-၂) (၉၄၅၃) / ၂၀၂၀
 - (၂) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ (၁၆-၆-၂၀၂၀) ရက်စွဲပါ စာအမှတ်၊ ပဆ-(၃)/(Notice-DMA)/၂၀၂၀ /(၁၀၇)

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Total E&P Myanmar ကုမ္ပဏီသည် ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် Metocean Survey လုပ်ငန်းများအား MV. PACIFIC PATRIOT (Call Sign: 9VCT8) ရေယာဉ်ဖြင့် (၁၄.၃.၂၀၂၀) ရက်နေ့မှ(၃၀.၆.၂၀၂၀) ရက်နေ့အထိ ဆောင်ရွက်မည် ဖြစ်ကြောင်း (၃.၃.၂၀၂၀) ရက်နေ့စွဲပါ စာအမှတ်/SSE/NM/၀၀၄/၂၀၂၀ ဖြင့် ထုတ်ပြန်ကြေညာထားပြီးဖြစ်သော်လည်း လုပ်ငန်းများ မပြီးပြတ်သေးပါသဖြင့် (၁.၇.၂၀၂၀) ရက်နေ့မှ (၃၀.၉.၂၀၂၀) ရက်နေ့အထိ ထပ်မံဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂။ Metocean Survey လုပ်ငန်းများဆောင်ရွက်မည့် ဧရိယာအကျယ်အဝန်းများကို ဖော်ပြသည့် Coordinates များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

<u>Point</u>	<u>Latitude</u>	<u>Longitude</u>
Deep Site 1 (Current mooring)	16° 56' 39.747" N	93° 42' 30.561" E
Deep Site 1 (DWR mooring)	16° 55' 37.957" N	93° 42' 06.253" E
Mid-Shallow Site 2 (Wave Scan mooring)	16° 57' 14.8" N	94° 05' 20.4" E
Mid-Shallow Site 2 (Current meter)	16° 57' 31" N	94° 05' 20.4" E
Shallow Site 3 (Current meter)	15° 40' 32" N	93° 53' 51" E

Rise Site 4 (Current meter)	17° 01' 29.177" N 93° 56' 37.873" E
Slope Site 5 (Current meter)	17° 01' 37.98" N 94° 00' 33.938" E

၃။ သို့ဖြစ်ပါ၍ (၁.၇.၂၀၂၀) ရက်နေ့မှ (၃၀.၉.၂၀၂၀) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ လုပ်ငန်းခွင်ဧရိယာမှ ၄ ကီလိုမီတာပတ်လည်အတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်း မရှိစေရန်အတွက် ရေကြောင်းသတိပေးချက် (Notice to Mariners) အား ထုတ်ပြန်ကြေညာအပ်ပါသည်။

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
အောင်မင်းခန့်-ဒုတိယညွှန်ကြားရေးမှူး(SSE)